



ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါနှင့်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၉) ရက်

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၈-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၂၀)နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -
- တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ **ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၆,၃၄၁,၉၂၀) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၆၅၀,၈၀၅) ဦး** ရှိပါသည်။

ရောဂါဖြစ်ပွားမှုအများဆုံး (၁၀) နိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အခြေအနေမှာ -

စဉ်	နိုင်ငံ	လူဦးရေ (သန်းပေါင်း)*	COVID-19 ဖြစ်ပွားသူဦးရေ			ရောဂါကြောင့် သေဆုံးသူဦးရေ (၂၈-၇-၂၀၂၀) အထိ
			(၂၇-၇-၂၀၂၀)	(၂၈-၇-၂၀၂၀)	တစ်ရက်အတွင်း ထပ်တိုး လူနာ အသစ်	
၁။	အမေရိကန်	၃၂၉.၁	၄,၁၄၈,၀၁၁	၄,၂၀၉,၅၀၉	၆၁,၄၉၈	၁၄၆,၃၃၁
၂။	ဘရာဇီး	၂၁၂.၄	၂,၃၉၄,၅၁၃	၂,၄၁၉,၀၉၁	၂၄,၅၇၈	၈၇,၀၀၄
၃။	အိန္ဒိယ	၁၃၆၈.၇	၁,၄၃၅,၄၅၃	၁,၄၈၃,၁၅၆	၄၇,၇၀၃	၃၃,၄၂၅
၄။	ရုရှ	၁၄၃.၉	၈၁၈,၁၂၀	၈၂၃,၅၁၅	၅,၃၉၅	၁၃,၅၀၄
၅။	တောင်အာဖရိက	၅၉.၃	၄၄၅,၄၃၃	၄၅၂,၅၃၀	၇,၀၉၇	၇,၀၆၇
၆။	မက္ကဆီကို	၁၂၈.၉	၃၈၅,၀၃၆	၃၉၀,၅၁၆	၅,၄၈၀	၄၃,၆၈၀
၇။	ပီရူး	၃၂.၉	၃၇၉,၈၈၄	၃၈၄,၇၉၇	၄,၉၁၃	၁၈,၂၂၉
၈။	ချီလီ	၁၈.၃	၃၄၅,၇၉၀	၃၄၇,၉၂၃	၂,၁၃၃	၉,၁၈၇
၉။	ယူနိုက်တက်ကင်းဒမ်း	၇၉	၂၉၉,၄၃၀	၃၀၀,၁၁၅	၆၈၅	၄၅,၇၅၉
၁၀။	အီရန်	၈၂.၈	၂၉၁,၁၇၂	၂၉၃,၆၀၆	၂,၄၃၄	၁၅,၉၁၂

* UNFPA မှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသော လူဦးရေစာရင်း

မြန်မာနိုင်ငံ၊ အိမ်နီးချင်းနှင့် အာရှဒေသနိုင်ငံအချို့၏ COVID-19 ဖြစ်ပွားမှု အခြေအနေမှာ -

စဉ်	နိုင်ငံ	လူဦးရေ (သန်းပေါင်း)*	COVID-19 ဖြစ်ပွားသူဦးရေ			ရောဂါကြောင့် သေဆုံးသူဦးရေ (၂၈-၇-၂၀၂၀) အထိ
			(၂၇-၇-၂၀၂၀)	(၂၈-၇-၂၀၂၀)	တစ်ရက် အတွင်း ထပ်တိုး လူနာအသစ်	
(က)	ပါကစ္စတန်	၂၂၀.၉	၂၇၄,၂၈၉	၂၇၅,၂၂၅	၉၃၆	၅,၈၆၅
(ခ)	ဘင်္ဂလားဒေ့ရှ်	၁၆၈.၁	၂၂၃,၄၅၃	၂၂၆,၂၂၅	၂,၇၇၂	၂,၉၆၅
(ဂ)	အင်ဒိုနီးရှား	၂၆၉.၅	၉၈,၇၇၈	၁၀၀,၃၀၃	၁,၅၂၅	၄,၈၃၈
(ဃ)	တရုတ်ပြည်သူ့ သမ္မတနိုင်ငံ	၁၄၂၀.၁	၈၇,၀၂၈	၈၇,၂၄၅	၂၁၇	၄,၆၆၃
(င)	ဖိလစ်ပိုင်	၁၀၉.၆	၈၀,၄၄၈	၈၂,၀၄၀	၁,၅၉၂	၁,၉၄၅
(စ)	စင်္ကာပူ	၅.၉	၅၀,၃၆၉	၅၀,၈၃၈	၄၆၉	၂၇
(ဆ)	ထိုင်း	၆၉.၃	၃,၂၉၅	၃,၂၉၇	၂	၅၈
(ဇ)	မြန်မာ	၅၄.၃	၃၅၀	၃၅၁	၁	၆

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါမည်။

- (က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။
- (ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။
- (ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။
- (ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ဗိုင်းကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန